

သင်ခန်းစာ-၂၃

၁။ ဝေါဟာရများ

ききます I [せんせいに~]	聞きます [先生に~]	မေးသည် [ဆရာ/ဆရာမကို~]
まわします I	回します	လှည့်လည်သည်၊ လှည့်သည်
ひきます I	引きます	ဆွဲထုတ်ယူသည်
かえます II	変えます	လဲလှယ်သည်၊ ပြောင်းသည်
さわります I [ドアに~]	触ります	ကိုင်သည်၊ ထိသည် [တံခါးကို~]
でます II [おつりが~]	出ます [お釣りが~]	ထွက်သည် [အကြွေက~]
あるきます I	歩きます	လမ်းလျှောက်သည်
わたります I [はしを~]	渡ります [橋を~]	ဖြတ်ကူးသည် [တံတားကို~]
まがります I [みぎへ~]	曲がります [右へ~]	ချိုးကွေ့သည် [ညာသို့~]
さびしい	寂しい	အထီးကျန်သော
[お]ゆ	[お]湯	ရေနွေး
おと	音	အသံ
サイズ		အရွယ်အစား
こしょう	故障	ပျက်စီးခြင်း (~します : ပျက်စီးသည်)
みち	道	လမ်း
こうさてん	交差点	လမ်းဆုံလမ်းခွ
しんごう	信号	မီးပွိုင့်
かど	角	ထောင့်
はし	橋	တံတား
ちゅうしゃじょう	駐車場	ယာဉ်ရပ်နားရန်စခန်း၊ ကားပါကင်
たてもの	建物	အဆောက်အအုံ
なんかいも	何回も	အကြိမ်ကြိမ်
一め	一目	-မြောက် (အစီအစဉ်၊ အလှည့်စသည်တို့၏ အကြိမ်ရေမြောက်ကိုဆိုလိုသည်။)

しょうとくたいし
聖徳太子
ほうりゅうじ
法隆寺

げんきちゃ
元氣茶

ほんだえき
本田駅

としよかんまえ
図書館前

ရှောတိုခုမင်းသား (၅၇၄-၆၂၂)
ဟိုးလျူးဂျို (၇ရာစုဦးပိုင်း၌ရှောတိုခုမင်းသား
တည်ထားဆောက်လုပ်ခဲ့သောနဂရရှိဘုရား
ကျောင်းတစ်ခုအမည်)

ကျန်းမာရေးလက်ဖက်ရည်ကြမ်း (စိတ်ကူး
သက်သက်ဖြင့်အမည်တပ်ထားသော
လက်ဖက်ရည်ကြမ်း)
ဟွန်ဒါဘူတာ (စိတ်ကူးသက်သက်ဖြင့်
အမည်တပ်ထားသောဘူတာ)
စာကြည့်တိုက်ရှေ့ (စိတ်ကူးသက်သက်ဖြင့်
အမည်တပ်ထားသောဘတ်စကား
မှတ်တိုင်)